



石昊

သုခဏဗျာဏာ ရှိဟောင်

မင်းသက်အာဏာ စာစဉ် - ၈

မူရင်းစာရေးဆရာ - Zhen Dong

Chapter - 91

အတွေ့အကြုံ

မိုးမခ သစ်ပင်အိုကြီးရဲ့ အနက်ရောင် ပင်စည်တွေကနေ မြူခိုးသဏ္ဌာန် အခိုးအငွေ့တွေဟာ ဖောခြင်းသောခြင်းကို ထွက်ပေါ်လာပါတယ်။ ။ အရာအာလုံးနဲ့ မြေကမ္ဘာလောကရဲ့ တည်ရှိမှုဟာ ရပ်တန့်သွားကြတဲ့ အလား ကမ္ဘာကြီး ဖြစ်တည် မလာခင်က နေ့ရက်တွေအလား တိတ်ဆိတ် သွားကြပါတယ်။

လူအားလုံးဟာ ကြောက်လန့် နေခဲ့ပါတယ်။ မိုးမခ သစ်ပင်အိုကြီးဟာ အရင်တုန်းက အလင်းတန်း တစ်ခုတည်းသာ စွမ်းအားအပြည့် ထုတ်လွှတ် နိုင်ခဲ့ပေမဲ့ လက်ရှိမှာ တော့ မမျှော်လင့်ပဲ ကျောက်ခေတ် ရွာထဲက အစွမ်းထက်သူ တချို့ကိုတောင် နောက်ဆုတ် သွားစေပါတယ်။ ဒါပေမဲ့ သူတို့ တွေ မြင်နေရတာကတော့ အရမ်းကို အံ့အားသင့်စရာ ကောင်းပါတယ်။

Zhi Zhi ... ။

ကျူရန်ရွှေမျောက်လေးရဲ့ ပါးစပ်ကနေ အတောမသတ်နိုင်တဲ့ အသံတွေ ပေါ်ထွက်လာပါတယ်။ သူ့ရဲ့ မျက်လုံးရဲ့ကြီးတွေက ကလယ်ကလယ် ဖြစ် လာပြီးနောက်မှာ နက်ပြာရေအိုင်ကို အဓိပ္ပာယ်မဲ့ ငေးမောကြည့်လို့ သွားပါတယ်။

ကျောက်ခေတ် ရွာသားတွေ အားလုံးကလည်း သူတို့ ရဲ့ အကွာအဝေးကို ကောင်းကောင်း ထိန်းသိမ်း လိုက်ကြပါတယ်။ ကျောက်ခေတ်ရွာအဝင်က မိုးမခ သစ်ပင်အိုကြီး အောက်မှာ တော့ ရှိဟောင် တစ်ယောက်တည်း ကျန်ရစ်နေခဲ့ပါတယ်။ သူ့ကို မြူဆိုင်းနေတဲ့ အခိုးအငွေ့တွေက တဖြည်းဖြည်းချင်း ရစ်သိုင်း လာပြီး ဖုံးလွှမ်းလာကာ အရာရာကို ရှင်းရှင်းလင်းလင်း မြင်ရဖို့ ခက်ခဲလာပါတယ်။

ရှိဟောင်ဟာ ကမ္ဘာ့ရဲ့ အစွန်းတစ်ဖက်မှာ ရပ်နေသူတစ်ယောက်လို မလှုပ်မယှက် ရပ်တန့်နေပါတယ်။ အဖျက်အဆီး စွမ်းအားတွေ ပါဝင်နေတဲ့ လေထုကလည်း သိပ်သည်းလာပါတယ်။ သူက တစ်ခုခုကို မြင်ရမယ် ဆိုရင်တောင် မှတ်မိဖို့ အရမ်းကို ခက်ခဲနေဦးမယ့် အရွယ်ဖြစ်ပါတယ်။ ရှိဟောင်ရဲ့ မှတ်ဉာဏ် အတွင်းထဲက အနက်ရှိုင်းဆုံး အပိုင်းမှာ သိုဝှက်နေတဲ့ အမှတ်တရတွေဟာ သူ့ရဲ့ မျက်စိအရှေ့မှာ ကွက်ကွက်ကွင်းကွင်း ပေါ်ထွက်လာပါတယ်။

ပထမဦးဆုံး သူ့ရဲ့ မြင်ကွင်းထဲ ဝင်ရောက်လာတဲ့ အရာက အဆုံးအစမရှိ ကျယ်ပြောလှတဲ့ လေးစားစရာ ကောင်းတဲ့ အင်အားကြီး နယ်မြေတစ်ခုပါ။ သူဟာ အသက်ပေါင်း များစွာရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို အသာအယာ ထမ်းပိုးနိုင်တဲ့ အလား သာယာဝပြောလို့ နေပါတယ်။

အင်အားကြီး နယ်မြေရဲ့ ကြီးမြတ်မှုနဲ့ ဩဇာအာဏာ သက်ရောက်မှုက ကောင်းကင်နဲ့ မြေကြီးကြားမှာ ပဲ့တင်သံတွေတောင် ပေါ်ထွက်နေလို့ နေပါတယ်။ သည် ခမ်းနားလှတဲ့ မြင်ကွင်းတွေကို မြင်နေရတာဟာ တကယ့်ကို ဒဏ္ဍာရီတွေထဲက အတိုင်းပါပဲ။

အရမ်းကို ရှေးဟောင်းဆန်ပြီး သာမန်မဟုတ်တဲ့ ပလ္လင်ကြီး တစ်ခုဟာ မိုးတိမ်တိုက်တွေ ကြားထဲကနေ ပေါ်ထွက်လာပါတယ်။ ဒါက က

မ္မာကြီးကို ပြောင်းလဲပစ်နိုင်တဲ့ အော်ရာတွေ ဖြာထွက်လို့ နေပါတယ်။ သည် အရာက နှစ်သန်းပေါင်း များစွာရဲ့ ဟိုမှာ တစ်ဖက်ကမ်းအထိ ရောက်သည့် တိုင်တောင် သူတည်ရှိနေခဲ့သည် မှာ ကြာညောင်း လွန်းနေပြီဆိုတာ ထင်ရှားနေပါတယ်။ ပလ္လင်ကြီးပေါ်မှာ ရှေးဟောင်းဆန်တဲ့ ရုပ်ပုံတွေ အများ အပြားကို ထွင်းထုထားသလို လနဲ့ ရှေးဟောင်း သားရဲမျိုးဆက်တွေပါ ရှိနေပါတယ်။ တောက်ပနေတဲ့ နေရောင်အောက်က ပလ္လင်ထက်မှာ လည်း ကြီးမြတ်သော နတ်ဘုရားတစ်ပါး ထိုင်လို့ နေပါတယ်။ ဒါဟာ လုံးဝကို ကြောက်မက်ဖွယ်ရာ ကောင်းပါတယ်။

ပလ္လင်ကြီးဟာ ခမ်းနားသလို ခန့်ညားလှပါတယ်။ သူ့ရဲ့ အရွယ်အစားကလည်း ကန့်သတ် နယ်နိမိတ် မရှိလောက်အောင် ကျယ်ပြန့်နေပါတယ်။ ဒါက တောင်တန်းတွေရဲ့ အပေါ်ကို ရောက်ရှိ လာပြီး တိမ်တိုက်တွေက ဝိုင်းရံထားကြပါတယ်။ ကြီးမြတ်သော နတ်ဘုရားကြီးဟာ သူ့ရဲ့ ပေါင်ပေါ်ကို ရှေးဟောင်းသားရဲ အသေကောင် တစ်ကောင်ကို တင်ထားပြီး သားရဲသွေးတွေက တစ်စက်ချင်း ကျနေပါတယ်။ ဒါ့အပြင် အဲ့သည် မှာ ထူးဆန်းတဲ့ နတ်ဘုရားအဆင့် ရတနာ ဆေးဝါးတွေကိုလည်း မြင်တွေ့နိုင်ပါတယ်။ ဒါဟာ ကောင်းကင်ဘုံက ချီးမြှင့်ထားတဲ့ အင်ပါယာ တစ်ခုအတွက် ရာဇပလ္လင်ကြီး တစ်ခုပါပဲ။

ကြီးမြတ်သော ရွှေနေမင်းဟာ သူ့ရဲ့ အော်ရာတွေကို အစွမ်းကုန် ထုတ်လွှတ်လို့ နေပါတယ်။ သူ့ရဲ့ တောက်ပမှုတွေဟာ လူအားလုံးကို မျက်လုံးဖွင့် မရအောင် အစွမ်းထက် လှပါတယ်။ ကြောက်စရာ ကောင်းတဲ့ ဖြစ်တည်မှုတစ်ခု အရိပ်တစ်ခုအဖြစ် ကောင်းကင်ပြာရဲ့ အလင်းရောင် အောက်မှာ ရပ်တန့်နေပါတယ်။ ကြီးမြတ်သော အရိပ်ကြီးဟာ အထက် ကောင်းကင်ဘုံကနေ အထင်အမြင် သေးစွာ ငုံ့ကြည့်နေတဲ့ ကောင်းကင်ဘုံ အရှင်သခင် ကျောက်စိမ်း ဧကရာဇ်နဲ့ တောင် တူနေပါတယ်။

ဒါကြောင့်ပဲ သူ့ကိုယ်ပေါ်ကနေ ဖြာထွက်နေတဲ့ ရွှေရောင် အော်ရာတွေ ဟာ တရိပ်ရိပ် တိုးပွားလာပါတယ်။

ဒါဟာ လီသန်းပေါင်းများစွာ အတွင်းက တောင်တန်းများ နဲ့ မြစ်တွေကို ထိန်းချုပ်ထားတဲ့ ရှေးဟောင်းနိုင်ငံရဲ့ အင်ပါယာ ဧကရာဇ်ဖြစ်ပါတယ်။ ယနေ့မှာ တော့ သူဟာ တုနှိုင်းမရနိုင်တဲ့ ကြီးမြတ်သော ဖြစ်တည်မှုတွေ နဲ့ အတူ ကောင်းကင် လေဟာပြင်မှာ ပလ္လင်ကြီးနဲ့ အတူပေါ်ထွက် လာပါတယ်။

သူ့ရဲ့ နောက်မှာ ရှိနေတဲ့ ဩဇာအာဏာ ကြီးမားသူ အားလုံးဟာ ကြောက်စရာ ကောင်းအောင် အစွမ်းထက်တဲ့ တော်ဝင်ဧကရာဇ် မိသားစုက အထွတ်အထိပ် ကျင့်ကြံသူတွေ ဖြစ်ပါတယ်။ သူတို့ ရဲ့ မျက်လုံးတွေကို ပိတ်ချည် ဖွင့်ချည် လုပ်ရုံနဲ့ တင် လျှပ်စီးတွေ အလင်းတန်း စွမ်းအားတွေကို ထုတ်ဖော်နိုင်ပါတယ်။ တကယ်တော့ သူတို့ ရဲ့ နောက်ကွယ်က တော်ဝင်နယ်မြေနဲ့ သူတို့ ရဲ့ အဆုံးမဲ့ကျင့်ကြံခြင်း နည်းစနစ်တွေကြောင့်ပဲ ဖြစ်ပါတယ်။

လူအားလုံးဟာလည်း ထောင်ချီ သောင်းချီကာ ရေတွက်ခြင်းငှာ မစွမ်းသာလောက်အောင် စုဝေးရောက်ရှိ လာကြပါတယ်။ သူတို့ ထဲက တော်တော်များများ ကတော့ မတူညီတဲ့ အရပ်ဒေသကနေ ရောက်ရှိလို့ လာကြပါတယ်။ သူတို့ တွေဟာ သူတို့ နယ်မြေမှာ တော့ ကြောက်မက်ဖွယ်ရာ ကျင့်ကြံသူတွေ ဖြစ်ကြပါတယ်။ သူတို့ ဆီကနေ ထွက်ပေါ်လာတဲ့ အော်ရာတွေကတောင် ကောင်းကင်နဲ့ မြေကြီးကို တုန်ခါသွား စေနိုင်ပါတယ်။

သူတို့ တွေရဲ့ နောက်မှာ တော့ ဘယ်တော့မှ အဆုံးမသတ်တော့ဘူး ထင်မှတ်ရတဲ့ စစ်တပ်ကြီး ရှိနေပါတယ်။ လူစုလူဝေးကြီး ကြားမှာ ရပ်

တန့်နေတဲ့ သူတွေအတွက်တော့ သူတို့ တွေ ဘယ်လောက်အထိ များ
ပြားစွာ စုဝေးမိနေကြသလဲ ဆိုတာကို သိနိုင်ဖို့ မလွယ်ကူပါဘူး။ ရာပလ္လ
င်ကြီးပေါ်မှာ ထိုင်နေတဲ့ ကြီးမြတ်သော ပုဂ္ဂိုလ်ကြီးကတော့ အဆုံးသတ်
ကို မြင်နိုင်စွမ်း ရှိနေပါတယ်။

အင်ပါယာရဲ့ မင်းသားတစ်ပါး အနေနဲ့ တောင် မရေမတွက်နိုင်တဲ့
နောက်လိုက် အခြွေအရံတွေကို ပါလာကြပါတယ်။ သည် မှာ ရောက်ရှိ
လာကြတဲ့ လူတွေထဲမှာ ဘယ်သူကမှ တော့ သာမန်လူတွေ မဟုတ်ပါ
ဘူး။ သူတို့ ထဲက တစ်ယောက်ယောက်ကသာ တစ်နေရာရာမှာ သူရဲ့ အ
ခြွေအရံတွေနဲ့ ရောက်ရှိသွားရင် အုန်းအုန်းကျွက်ကျွက် ဖြစ်သွားကြပါ
လိမ့်မယ်။ အခုလိုမျိုး တော်ဝင်အရာရှိ အရာခံတွေအပြင် မင်းမျိုးမင်းနွ
ယ်တွေပါ သည် လောက် အများ အပြား စုဝေးလာတာကြောင့် အံ့သြမှ
င်တက်စရာ ကောင်းတဲ့ စုဝေးမှု ဖြစ်လာပါတယ်။

တစ်နိုင်ငံလုံးက လူတွေဟာ ကောင်းကင်က ကြီးမြတ်သော အရှင်
သခင်ကို ဦးညွှတ်ရပါတယ်။ ဒါက ဒဏ္ဍာရီအလား ထင်မှတ်မှားရတဲ့ မ
ယုံနိုင်စရာ အဖြစ်အပျက်တွေပါပဲ။

နတ်ဘုရားတို့ ရဲ့ အရှိန်အဝါ ကြီးမားလှတဲ့ ကြီးမြတ်သော အရှင်သ
ခင်ဟာ ကောင်းကင်ယံမှာ ရှိနေစဉ်အတွင်းမှာ ပဲ သည် အခမ်းအနားမှ
ပါဝင်လာကြတဲ့ အဓိက ပုဂ္ဂိုလ်တချို့မှာ မိန်းမနဲ့ ကလေးတွေ ပါလာကြ
ပါတယ်။ လူငယ်လေး တစ်ယောက်ဟာ မိန်းမပျိုလေးရဲ့ လက်ထဲက နို့စို့
အရွယ် ကလေးလေးကို ချောမြူလို့ နေပါတယ်။ လက်ကားယား ခြေ
ကားယားနဲ့ ကလေးငယ် လေးကလည်း ပျော်ရွှင်စွာ ရယ်မောနေပါတ
ယ်။ ကလေးငယ်လေးရဲ့ မျက်လုံးတွေကတော့ မယုံနိုင်စရာ ကောင်း
လောက်အောင် ရှိဟောင်နဲ့ ဆင်လို့ နေပါတယ်။

မိုးမခ သစ်ပင်အိုကြီး အောက်က ရှိဟောင်ရဲ့ စိတ်တွေဟာ ဟင်းလင်းပြင်ထဲကို ပြုတ်ကျ သွားသလို ခံစားလိုက်ရပါတယ်။

သည် ခမ်းနား ထည်ဝါလှတဲ့ စုဝေးခြင်း အခမ်းအနားရဲ့ မြင်ကွင်းတွေ ပျောက်ကွယ် သွားပြီး အခြား မြင်ကွင်းတစ်ခု ထွက်ပေါ်လာပါတယ်။

အရမ်းကို ကြီးမားလွန်းတဲ့ ရေကန်ကြီးဟာ အမှောင်တွေ ကင်းကွာကာ လင်းလင်းကျင်းကျင်းနဲ့ အဆုံးမရှိ လှပလို့ နေတာပါ။ ဒါကြောင့်လည်း စိတ်ဝိညာဉ် စွမ်းအားတွေကို သိပ်သည်းစေနိုင်တဲ့ နယ်မြေဖြစ်တာကြောင့် တော်ရုံတန်ရုံ လူတွေ ဝင်ရောက်ခွင့် မရှိအောင် တားဆီးလို့ ထားကြပါတယ်။ လှပလွန်းတဲ့ သားရဲငှက်တွေနဲ့ မှော်သားရဲတွေဟာ ရေကန်ကြီးရဲ့ နံဘေး တစ်လျှောက်မှာ သွားလာ နေကြပါတယ်။ သည် အရပ်မှာ ရှိနေကြတဲ့ ရှေးဟောင်း သားရဲမျိုးဆက်တွေဟာ သာမန် ညောင်ညတွေ မဟုတ်ကြပါဘူး။

သာမန်လူတွေထဲက ဘယ်သူကမှ တော့ သန့်ရှင်းပြီး သာယာလှပတဲ့ ရေကန်ကြီးနားမှာ လမ်းလျှောက်နိုင်ဖို့ မပြောနဲ့ အနားကိုတောင် မသိရဲကြပါဘူး။

သာယာလှပလွန်းတဲ့ ရေကန်ကြီးရဲ့ မနီးမဝေးမှာ အဆင့်မြင့် လက်နက်တွေကို တပ်ဆင် ကိုင်ဆောင်ထားတဲ့ စစ်သည် ထောင်ပေါင်းများစွာ ရှိလို့ နေပါတယ်။ အစွမ်းထက်ကာ ဆိုးသွမ်းလွန်းတဲ့ မှော်သားရဲကြီးတွေပေါ်မှာ သံချပ်ကာ ဝတ်စစ်သည် တွေ ထိုင်နေကြပါတယ်။

သူတို့ ရဲ့ အဆင့်မြင့် လက်နက်တွေကနေ ကြမ်းတမ်းတဲ့ အော်ရာတွေ ဖြာထွက်နေပြီး မှိုန်တုတ်မှိုန်တုတ် အလင်းရောင်တွေ ဟာလည်း ကောင်းကင်အထိ တိုးထွက်နေပါတယ်။ သူတို့ တွေဟာ သည် နေရာမှာ မ

လှုပ်မရှား ရပ်တန့်နေကြပေမဲ့ သူတို့ ရဲ့ ရှေ့မှာ တော့ အမဲလိုက်နေကြ တဲ့ တော်ဝင်အင်ပါယာ မျိုးနွယ်တွေ ရှိနေပါတယ်။

လှပလွန်းပြီး သန့်ရှင်းလှတဲ့ ရေကန်ကြီး နံဘေးမှာ ချောက်ချားဖွယ် ရာ ကောင်းတဲ့ မှော်သားရဲတွေ ကျက်စားနေကြသလို သားရဲငှက်တွေက လည်း နေရာတိုင်းမှာ ရှိနေတာပါ။ သာမန်လူတွေကတော့ သည် နယ်မြေထဲကို ဝင်ရောက်နိုင်စွမ်း လုံးဝမရှိကြပါဘူး။ ဒီလိုမှ မဟုတ်ရင် တော့ သူတို့ တွေဟာ သူတို့ ရဲ့ အသက်ကို ဖက်နဲ့ ထုပ်ထားရင်တောင် သေဆုံးကြရပါလိမ့်မယ်။

ဒါပေမဲ့ သည် အခိုက်အတန့်မှာ ပဲ ရာပေါင်းများ စွာသော လူတွေ ဟာ ရေကန်ကြီးရဲ့ နယ်နိမိတ်ထဲကို ဝင်ရောက်လာကြပြီး မကြောက်မရွံ့ပဲ သူတို့ ရဲ့ မြားတွေကို ပစ်လွှတ် လိုက်ကြပါတယ်။ သူတို့ တွေ အားလုံးဟာ မိုးကောင်းကင်ကိုတောင် လွှမ်းမိုးနိုင်တဲ့ အော်ရာတွေ ဖုံးလွှမ်းနေပြီး သူတို့ ရှေ့က အရာမှန်သမျှကို တုန်လှုပ်ချောက်ချား စေနိုင် လောက်အောင် အစွမ်းထက်ကြပါတယ်။

လှပလွန်းတဲ့ ရေကန်ကြီးရဲ့ ကမ်းနံဘေးမှာ ရှိလို့ နေကာ အရမ်းကို တောက်ပပြီး အရှိန်အဝါတွေ ဖြာထွက်နေတဲ့ သားရဲငှက် တစ်ကောင် ဟာ မြားပစ်လိုက်တဲ့ အဖွဲ့ရဲ့ နှောင့်ယှက်မှုကြောင့် ဒေါသတကြီး မျက်နှာလှည့် လိုပါတယ်။ ဒီသားရဲငှက်ကြီးဟာ ခုနစ်မီတာ ရှစ်မီတာခန့် ကြီးမားရှည်လျားပြီး သူ့ရဲ့ တစ်ကိုယ်လုံးက အမွေးအတောင်တွေ ဟာ လည်း နတ်ဘုရားတွေရဲ့ မီးလျှံတွေအလား တောက်ပလို့ နေပါတယ်။
